

ကျွန်ုပ်၏ လျှပ်စစ်ဓာတ်အားကို မည်မျှ ကြာ ဖြတ်တောက်မည်နည်း။

တောမီး ခြိမ်းခြောက်မှုအန္တရာယ် ပြီးဆုံးသွားပါက သင်၏ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်မည့် အဆင့် 7 ဆင့် မှာ အောက်ပါအတိုင်း ဖြစ်သည်-

1



အများပြည်သူဘေးကင်းလုံခြုံရေး အတွက် ပျက်စီးနေသော ဓာတ်အား လိုင်းများ ပြတ်တောက်ပေးခြင်း

2



ဓာတ်အားထုတ်ပေးမှု အထောက်အပံ့ပစ္စည်းများတွင် ပျက်စီးမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးခြင်း

3



ထပ်ဆင့်လွှင့် လိုင်းများကို အမြင်ဖြင့် စစ်ဆေးပြီး ပြုပြင်ခြင်း

4



ဓာတ်အားပေးသွင်းရုံ အခွဲများကို ပြုပြင်ခြင်း

5



အမြင်ဖြင့် စစ်ဆေးပြီး ဖြန့်ဝေလိုင်းများကို ပြုပြင်ခြင်း

6



ထိတွေ့လိုင်းများကို အမြင်ဖြင့် စစ်ဆေးပြီး ပြုပြင်ခြင်း

7



အသုံးပြုသူ တစ်ဦးချင်းစီနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း

.....


သတင်းအချက်အလက်များကို သိရှိနေပါစေ

ပိုမိုလေ့လာရန် portlandgeneral.com/pspsinfo ကို ဝင်ကြည့်ပါ သို့မဟုတ် နောက်ဆုံးရအခြေအနေများအတွက် ကျွန်ုပ်တို့ကို **503-228-6322** မှတစ်ဆင့် ဖုန်းခေါ်ဆိုပါ။ ကျွန်ုပ်တို့၏ ဖောက်သည် ဝန်ဆောင်မှု အကြံပေးများက ဘာသာစကား အမျိုးပေါင်း 200 ကျော်ဖြင့် သင့်အား ကူညီပေးနိုင်ပါသည်။



တောမီးရှာသိ- ဘေးကင်းစွာ နေထိုင်ပါ။ ကြိုတင်ပြင်ဆင်ပါ။

Oregon ၏ ရာသီဥတု ပိုမိုပူပြင်းလာပြီး ခြောက်သွေ့လာသည်နှင့်အမျှ တောမီးများသည် ရုတ်တရက် ပြင်းထန်လာပြီး လျင်မြန်စွာ ကြီးထွားလာကာ အများပြည်သူ ဘေးကင်းရေး မီးဖြတ်တောက်နိုင်ခြေကို တိုးမြှင့်လာစေသည်။ ကျွန်ုပ်တို့က ကြိုတင်ပြင်ဆင်နေ၍ သင့်ကိုလည်း ကြိုတင်ပြင်ဆင်စေလိုပါသည်။



အများပြည်သူ ဘေးကင်းရေး ဓာတ်အား ဖြတ်တောက်မှုဆိုသည်မှာ အဘယ်နည်း။

ပြင်းထန်သော ရာသီဥတုအခြေအနေများက ကျွန်ုပ်တို့၏လျှပ်စစ်ဓာတ်ကြိုးများ ဘေးကင်းစွာလည်ပတ်နိုင်မှုကို ခြိမ်းခြောက်လာပါက အန္တရာယ်များသောနေရာအချို့တွင် လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ထားနိုင်ပါသည်။ ဤဘေးကင်းရေးစီမံချက်ကို အများပြည်သူ ဘေးကင်းရေး ဓာတ်အားဖြတ်တောက်မှု သို့မဟုတ် အများပြည်သူ ဘေးကင်းရေး ဓာတ်အား ဖြတ်တောက်မှု ဟုခေါ်သည်။

လိုအပ်ခြင်းရှိ မရှိ ဆုံးဖြတ်ရာတွင် အောက်ပါအချက်များစွာကို ထည့်သွင်းစဉ်းစားပါသည်-



လေပြင်း တိုက်ခြင်း



စိုထိုင်းဆ နည်းပါးခြင်း



မြေဆီလွှာ ခြောက်သွေ့မှု



နေရာများမှ အချိန်နှင့်တပြေးညီ လေ့လာတွေ့ရှိချက်များ



အပူချိန်



အထူးသတိပေးချက်



ဒေသတွင်း၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်း

အများပြည်သူ ဘေးကင်းရေး စီးဖျက်တောက်မှုများသည် ရက်ပေါင်းများစွာ ကြာရှည်နိုင်သောကြောင့် ကျွန်ုပ်တို့အားလုံး ကြိုတင်ပြင်ဆင်ထားပြီး သင့်တွင် အရေးပေါ်အစဉ်တစ်ခုရှိရန်မှာ အရေးကြီးပါသည်။

တစ်နှစ်ပတ်လုံး တောမီးအတွက် ကျွန်ုပ်တို့ ကြိုတင်ပြင်ဆင်ပုံ

ကျွန်ုပ်တို့သည် လူများ၊ ပစ္စည်းဥစ္စာများနှင့် သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်ရန် ပိုမို သတိထားသင့်ပါသည်။ နှစ်စဉ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ဧရိယာများကို ကြည့်ရှုစစ်ဆေးပြီး ပိုမိုကောင်းမွန်စေရန် သစ်ပင်နှင့် အကိုင်းများ ဖြတ်တောက်ရှင်းလင်းရေး လိုအပ်ချက်များကို လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် မီးခံနိုင်ရည် အားတိုးမြှင့်ရန်နှင့် မီးလောင်ကျွမ်းမှုအန္တရာယ်ကို လျှော့ချရန်အတွက် လိုအပ်သည့်နေရာတွင် စက်ပစ္စည်းများကို ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အစားထိုးခြင်းများကို လုပ်ဆောင်ပါသည်။

ဒါက သင်အနေဖြင့် မျှော်လင့်နိုင်သည့်အရာများ ဖြစ်သည်

PSPS ကို သက်ဝင်လုပ်ဆောင်ရန် လိုအပ်ပါက သက်ရောက်သည့် လူဦးရေနှင့် လျှပ်စစ်စွမ်းအင်မရှိသည့် ကြာချိန်ကို အနည်းဆုံးဖြစ်စေရန် ကျွန်ုပ်တို့ ကြိုးပမ်းလုပ်ဆောင်ပါသည်။

သင့်အား အမြဲအကြောင်းကြားခြင်း

PSPS မတိုင်မီ ကာလအတွင်းနှင့် ပြီးနောက်တွင် ကျွန်ုပ်တို့သည် ဖြစ်ပျက်နေသည့် အကြောင်းအရာများအကြောင်း အချက်အလက်နှင့် နောက်ဆုံးရအခြေအနေများကို နည်းလမ်းများစွာဖြင့် သတင်းပေးပါမည်။ ကျွန်ုပ်တို့က မပြတ်အသိပေးနိုင်စေရန် သင်၏ ဆက်သွယ်ရန် အချက်အလက်များကို သေချာ မွမ်းမံပြင်ဆင်ရပါမည်။

ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းများကို ထောက်ပံ့ခြင်း

PSPS ကာလအတွင်း ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်း အရင်းအမြစ်စင်တာများသည် သတင်းအချက်အလက်၊ ရေ၊ လျှပ်စစ်ကိရိယာများ အားသွင်းခြင်းနှင့် Wi-Fi အသုံးပြုခွင့်ကို ပံ့ပိုးပေးသွားပါမည်။

သင့်လျှပ်စစ်ဓာတ်အားကို ဘေးကင်းစွာ ပြန်လည်ရယူခြင်း

ထိုသို့ပြုလုပ်ရန် ဘေးကင်းသောအခါတွင် ကျွန်ုပ်တို့၏အဖွဲ့ သားများသည် ပျက်စီးမှုများအတွက် ကျွန်ုပ်တို့၏ လိုင်းများနှင့် စက်ပစ္စည်းများကို တစ်မိုင်ချင်းစီ ကြည့်ရှုစစ်ဆေးကာ လိုအပ်သလို ပြုပြင်မှုများပြုလုပ်ပြီးနောက် လုံခြုံသည့် ဓာတ်အား ပြန်လည်ရရှိရန်အတွက် မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးပါသည်။ ဓာတ်အား ဘေးကင်းစွာ ပြန်လည်ရရှိရန် ကျွန်ုပ်တို့ လုပ်ဆောင်သည့် အဆင့်များကို မြင်တွေ့နိုင်ဖို့ ဤ ဂရပ်ဖစ်ကို တစ်ချက်ကြည့်လိုက်ပါ။

နောက်ထပ် အချက်အလက်များကို

portlandgeneral.com/pspsinfo တွင် မြင်တွေ့နိုင်ပါသည်။

သင်ကြိုပြင်ဆင်သင့်သော အဆင့်များ

မိုးလေဝသ အခြေအနေများနှင့် အခြားအကြောင်းရင်းများပေါ် မူတည်၍ အများပြည်သူ ဘေးကင်းရေး ဓာတ်အား ဖြတ်တောက်မှုက ရက်များစွာ ကြာမြင့်နိုင်ပါသည်။ ပစ္စည်းများကို ရေလုံပြီး ကိုက်ဖြတ်သတ္တဝါရန်မှကာကွယ် နိုင်သော ထည့်စရာများတွင် ထည့်ထားပြီး သင့်ပစ္စည်းကိရိယာအစုံကို တစ်နှစ်လျှစ်တစ်ကြိမ် ဖြည့်တင်းပါရန် အကြံပြုပါသည်။

1 စဉ်ဆက်မပြတ်သိရှိနေပါ
သင်၏ ဆက်သွယ်ရန် အချက်အလက်ကို အပ်ဒိတ် လုပ်ပါ။ သို့မှသာ ကျွန်ုပ်တို့က အဆက်အသွယ်မပြတ် ရှိနေနိုင်ပါ မည်။



2 ဓာတ်အားဖြတ်ကာလသုံး ပစ္စည်းအစုံကိရိယာကို ဖန်တီးပါ
ထို့နောက် သင့်အိမ်ရှိ လူတိုင်းအား ထိုကိရိယာစုံကို ရှာတွေ့နိုင်မည့် နေရာကို သိစေပါ။



3 ဓာတ်အားဖြတ်တောက်နေစဉ်အတွင်း
သင့်မိသားစုနှင့် သင့်အိမ်ကို ဘေးကင်းစွာထားရန် အစီအစဉ်ရေးဆွဲပါ။



ထည့်သွင်းရမည့် အခြေခံပစ္စည်းအချို့မှာ-

- PGE သုံးစွဲသူဝန်ဆောင်မှု အပါအဝင် အရေးပေါ်ဖုန်းနံပါတ်များ - 503-228-6322။ ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှု အကြံပေးများသည် ဘာသာစကားပေါင်း 200 ကျော်ဖြင့် သင့်အား ကူညီပေးနိုင်ပါသည်။
- လက်နှိပ်ဓာတ်မီးများ သို့မဟုတ် ရှေ့မီးများ
- ဘက်ထရီစွမ်းအင်သုံး သို့မဟုတ် လက်နှိပ် ရေဒီယို
- ဘက်ထရီအပိုများ (အထူးသဖြင့် အောက်ဆီဂျင်အိုးများ သို့မဟုတ် အခြား ဆေးဝါးကိရိယာများအတွက်)
- ကားအားသွင်းကိရိယာများ အပါအဝင် အီလက်ထရွန်နစ် အားသွင်းကိရိယာများ
- အထူးသဖြင့် ရေအတွက် လျှပ်စစ်ပန့်ကို သင်အားကိုးနေရပါက တစ်နေ့လျှင် လူတစ်ဦးစာ ရေတစ်ဂါလံ (3.8 လီတာ)
- သင်ရေခဲရချိန်အထိ အစားအစာနှင့် ဆေးဝါးများကို အေးမြစွာထားရန် အေးခဲထားသော ရေခဲထုပ်များ သို့မဟုတ် ရေအိတ်များ/ပုလင်းများ
- ပုပ်သိုးမလွယ်သော အစားအစာနှင့် ဘူးဖောက်တံ၊ အိုးများ၊ ဒယ်များနှင့် ပရိဘောဂများ
- သယ်ယူနိုင်သော လေအေးပေးပန်ကာ
- ဘုတ်ဂိမ်းများ၊ စာအုပ်များနှင့် ကစားစရာကတ်များ
- အိမ်အပြင်ဘက် အကင်စက်၊ ဂတ်စ်သုံး အကင်စက် သို့မဟုတ် စခန်းချ မီးဖိုအပြင် လောင်စာဆီနှင့် မီးခြစ် သို့မဟုတ် ယမ်းမီးခြစ်များ

- အထူးသဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုဖို့လိုအပ်တဲ့ ကျန်းမာရေး အခြေအနေတစ်ခု သင့်မှာရှိနေရင် သို့မဟုတ် ဓာတ်အားဖြတ်တောက်မှုအတွင်း အိမ်ကနေ အလုပ်လုပ်ဖို့ သို့မဟုတ် စာသင်ဖို့ လိုအပ်မယ်ဆိုရင် နေရာရွှေ့ပြောင်းဖို့ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ကူညီကယ်ဆယ်ရေးနေရာတစ်ခုနဲ့ အစီအစဉ်ကြိုဆွဲထားပါ။
- ဓာတ်အားဖြတ်တောက်မှုအတွင်း ဆေးဘက်ဆိုင်ရာကိရိယာ ပစ္စည်းများကို ဓာတ်အားပေးနိုင်စေဖို့ ဆေးပညာလိုအပ်ချက်တွေကို အစီအစဉ်ဆွဲထားပြီး ကျွန်ုပ်တို့ရဲ့ Medical Certificate (ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်) ပရိုဂရမ်မှာ လျှောက်ထားဖို့ စဉ်းစားပါ။ ဒီလိုမှ ဓာတ်အားဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့က သင်နဲ့တက်ကြွစွာ ဆက်သွယ်လုပ်ဆောင်နိုင်မှာပါ။ ပရိုဂရမ်နှင့် ပတ်သက်ပြီး ပိုမိုလေ့လာရန် portlandgeneral.com/medical (အင်္ဂလိပ်ဘာသာဖြင့်) သို့ ဝင်ကြည့်ပါ သို့မဟုတ် 503-612-3838 ကို ဖုန်းခေါ်ဆိုပါ။
- အရန်မီးစက်တစ်လုံး ဝယ်ရန် စဉ်းစားပြီး မီးစက်၏ ဘေးကင်းသော မောင်းနှင်မှုအတွက် ထုတ်လုပ်သူ၏ လမ်းညွှန်ချက်များကို လိုက်နာပါ။
- ရေအတွက် လျှပ်စစ်ဓာတ်အားသုံး ရေစုပ်ပန့်ကို အားထားနေရသူ ဖြစ်ပါက အိမ်မွေးတိရစ္ဆာန် သို့မဟုတ် မွေးမြူရေးတိရစ္ဆာန်တို့ကို အစာကျွေးဖို့နဲ့ရေတိုက်ဖို့ အစီအစဉ်ဆွဲပါ။
- သင့်ခရိုင်ဒေသ၏ ဝတ်ဆိုင် သို့မဟုတ် **National Fire Protection Association (နိုင်ငံတော်မီးဘေးကာကွယ်ရေးအသင်းအဖွဲ့)**၊ **Red Cross (ကြက်ခြေနီ)** နှင့် **Ready.gov** (အင်္ဂလိပ်ဘာသာဖြင့်) တို့မှ နောက်ထပ် အချက်အလက်များ ရယူပါ။

သင့်စက် ဘက်ထရီခံနိုင်စေရန် အကူအညီ-

- မပိတ်ထားပါနှင့် - သင်၏ တက်ဘလက် သို့မဟုတ် ဖုန်းက ပိတ်ထားချိန်တွင် ဘက်ထရီအားပိုသုံးသောကြောင့် ပိတ်မည့်အစား အိပ်စက်မှဒီ လုပ်ထားပါ။
- ဘလူးတူသ်နှင့် သင်မလိုအပ်သည့် အသိပေးချက်များကို ကိုယ်တိုင် ပိတ်ထားပါ (အရေးပေါ် အသိပေးချက်များကို ဖွင့်ထားပါ)။
- Wi-Fi မလိုအပ်ပါက ပိတ်ထားပါ။
- ဖန်သားပြင်၏ တောက်ပမှုကို နည်းနိုင်သမျှ အနည်းဆုံး ထားပါ။
- အက်ပ်များ အသုံးပြုပြီးသောအခါ ပိတ်ထားပါ။

အပိုဆောင်း ကြိုတင်ပြင်ဆင်ရေး အကြံဉာဏ်များကို portlandgeneral.com/prepare (အင်္ဂလိပ်ဘာသာဖြင့်) တွင် ရှာဖွေပါ။